



လူနာ၏ အခွင့်အရေးများနှင့် တာဝန်များ

ကျွန်ုပ်တို့ထံသို့ လာရောက်ကုသမှု ခံယူတဲ့အတွက် Burlington လူမှုကျန်းမာရေးစင်တာများ (CHCB) မှ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ကျွန်ုပ်တို့မှ သင့်အတွက် သေချာစဉ်းစားတိုင်ပင်ပြီး၊ လေးလေးစားစားဖြင့် ဥပဒေအရ အခွင့်အရေးများကို တန်ဖိုးထားကာ သင်၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များနှင့် ကိုက်ညီသော ဝန်ဆောင်မှုကို ပေးအပ်လိုပါတယ်။ ယခုကဲ့သို့ နှစ်ဦးနှစ်ဘက် အကျိုးရှိပြီး အပြုသဘော ဆောင်သည့် အတွေ့အကြုံများ ရရှိလာစေရန်နှင့် စေတနာအပြည့်ပါသော ကျွန်ုပ်တို့၏ ကျွမ်းကျင်ဝန်ထမ်းမှ သင့်ကို ကုသမှုပေးရန် CHCB လူနာတစ်ဦး အနေဖြင့် သင်၏ အခွင့်အရေးများနှင့် တာဝန်များကို စာရင်းပြုစုထားပါသည်။




617 Riverside Avenue
Burlington, VT 05401

www.chcb.org



လူနာ၏ အခွင့်အရေးများနှင့် တာဝန်များ





သင်၏အခွင့်အရေးများမှာ-

- သင့်ကို ကုသပေးရာတွင် ပါဝင်နိုင်ခြင်း။
- သင့်ကို ကုသပေးနေသူများ၏ အမည်ကို သိရှိခွင့်။
- ဘေးကင်းပြီး တစ်ကိုယ်ရည်အခြေအနေမျိုးတွင် တလေးတစား အရေးတယူ ကုသမှုခံယူခွင့်။
- သင့်ဖျားနာမှုနှင့် ကုသရန်ရွေးချယ်စရာများ အပါအဝင် ကုသမှုအကြောင်း သိရှိခွင့်။
- ကုသမှုပေးသူများကို ပြောင်းလဲပေးရန် တောင်းဆိုခွင့်။
- သင့်ဖျားနာမှု သို့မဟုတ် ကုသမှုအတွက် အခြားသော ထင်မြင်ယူဆချက် ရယူခွင့်။
- သင့်ကျန်းမာရေး မှတ်တမ်းများကို လျှို့ဝှက်ထားရှိခွင့်။
- သင်၏ ယဉ်ကျေးမှု၊ လူမှုရေး၊ ဘာသာရေးနှင့် ပုဂ္ဂိုလ်ရေး ယုံကြည်ချက်များကို လေးစားခြင်း။
- တရားဝင် အစီရင်ခံခြင်းအတွက် လိုအပ်ချက်များကို သိရှိခြင်း။
- သင့်တွင် အင်္ဂလိပ်လို နားထောင်၊ ပြောဆို သို့မဟုတ် နားလည်ရန် ခက်ခဲပါက စကားပြန်ထားခွင့်။
- သင်သည် မသန်စွမ်းသူဖြစ်ပါက လိုအပ်ချက်အလိုက် အထူးနေရာထိုင်ခင်း တောင်းဆိုခွင့်။
- အသက်ရှင်သန်လိုသော စိတ်ဆန္ဒ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ရှေ့နေ၏ အခွင့်အာဏာဖြင့် အကူအညီတောင်းခွင့်။
- ဥပဒေနှင့်ပြုချက်အရ ကုသမှု၊ စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုများကို ငြင်းပယ်ခြင်း။
- သင့်ကုသမှု ကုန်ကျစရိတ်များနှင့် ပေးချေရမည့် နည်းလမ်းများကို သိရှိခွင့်။
- သင့်တွင် တိုင်ကြားလိုသည်ရှိပါက CHCB မန်နေဂျာနှင့် လူချင်းတွေ့ဆုံ ပြောဆိုခွင့်။
- သင်တိုင်ကြားလိုသည်များကို Patient Relations Committee, 617 Riverside Avenue, Burlington, VT 05401 သို့ စာရေး၍ဖြစ်စေ visiting www.chcb.org တွင် Contact Us သို့ သွား၍ဖြစ်စေ တိုင်ကြားခြင်း။
- တရားဥပဒေ လိုက်နာခြင်းဆိုင်ရာ တိုင်ကြားလိုသည်များကို ကျွန်ုပ်တို့၏ တိုင်ကြားမှု ရုံးခန်းသို့ (802) 264-8152 ကို ခေါ်ဆိုခြင်း။

CHCB မှ သဘောတူသည်မှာ-

- ငွေပေးချေနိုင်မှုကို ထည့်မစဉ်းစားဘဲ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်သူတိုင်းအား ကူညီခြင်း။
- အိမ်ယာမဲ့များနှင့် ဖယ်ဒရယ်ပွဲတော်မှုအဆင့်အောက် 200% ထက်ပိုမိုနည်းသော ဝင်ငွေရှိသည့် အာမခံမရှိသူနှင့် အာမခံရှိသူ လူနာများကို လျော့စျေးဖြင့် ဝန်ဆောင်ပေးခြင်း။
- ဝန်ဆောင်မှုများအကြောင်း သင့်ကို အသိပေးခြင်း။
- ကျွန်ုပ်တို့စွမ်းနိုင်သမျှ အချိန်နှင့်တပြေးညီ ဝန်ဆောင်ခြင်း။
- ကျွန်ုပ်တို့ တတ်နိုင်ပါက ရောဂါရှာဖွေခြင်းနှင့် ကုသမှု ရွေးချယ်စရာများ စီစဉ်ပေးခြင်း၊ ကျွန်ုပ်တို့ မသိ သို့မဟုတ် မသေချာပါက သင့်ပူးပေါင်းပါဝင်မှုကို ရယူခြင်း။
- ကျွန်ုပ်တို့ တာဝန်ယူကုသပေးမည့် အပိုင်းနှင့် တာဝန်ယူ ကုသပေးခြင်း မပြုလုပ်မည့် အပိုင်းတို့ကို သင်သိစေရန် ရှင်းလင်းပြောပြခြင်း။
- သင့်ကို လူနာတစ်ဦး၊ လူတစ်ဦးအနေနှင့် တန်းဖိုးထားလေးစားမှုပေးခြင်း။

သင်၏ တာဝန်များမှာ-

- သင်၏ ကျန်းမာရေးစောင့်ရှောက်မှုသမ္မုဒ္ဓိ ပါဝင်ခြင်း။
- သင်၏မှတ်တမ်းများ ပြည့်စုံမှန်ကန်ကြောင်း ကျွန်ုပ်တို့အား သတင်းပေးခြင်း။
- ကျွန်ုပ်တို့အား သင်၏ ယခင်က ကျန်းမာရေးမှတ်တမ်းမိတ္တူများ ကူညီရယူပေးခြင်း။
- သင့်ကျန်းမာရေးပြဿနာများနှင့် နာမကျန်းမှုအကြောင်း သင်၏ ကျန်းမာရေးစောင့်ရှောက်သူအား အသိပေးခြင်း။
- သင့်စောင့်ရှောက်မှု သို့မဟုတ် ကျန်းမာရေးအတွက် မေးမြန်းခြင်း။
- ချိန်းဆိုထားပါက အချိန်မတိုင်မီ ကြိုရောက်နေခြင်း။
- ချိန်းဆိုမှုကို ဖျက်သိမ်း သို့မဟုတ် အချိန်ရွှေ့ပေးခြင်းဖြင့် အခြားတစ်ဦးမှ ထိုအချိန်ကို အသုံးချနိုင်စေခြင်း။
- ဆေးနှင့် ဆေးပစ္စည်းများကို ညွှန်းထားသည့်အတိုင်း သင်ကိုယ်တိုင်အတွက်သာ သုံးစွဲခြင်း။
- ဆေးကုသမှုအတွင်း သင့်အခြေအနေ ပိုဆိုးလာခြင်း သို့မဟုတ် မမျှော်လင့်သော တုံ့ပြန်မှုဖြစ်လာခြင်းတို့ ရှိပါက ကျန်းမာရေးစောင့်ရှောက်သူကို အသိပေးခြင်း။
- သင့်ညွှန်းဆေးကို ပြန်ဖြည့်ရန် အနည်းဆုံး အလုပ်ရက် နှစ်ရက် ကြိုတင်ဖုန်းခေါ်ခြင်း။
- ဝန်ထမ်း၊ လူနာ၊ ဧည့်သည်များကို တလေးတစား ပြောဆိုထက်ဆံခြင်း။
- အခြားသောလူနာများ၏ ကိုယ်ရေးကိုယ်တာကို လေးစားခြင်း။
- ကုန်ကျစရိတ်ကို အချိန်မှန်ပေးခြင်း။ သင့်တွင် အခက်အခဲရှိပါက (802) 264-8126 သို့ခေါ်ဆိုပြီး ပေးချေမှုကို အစီအစဉ်ဆွဲပါ။
- ဖုန်းနံပါတ် (802) 864-6309 သို့ခေါ်ပြီး ပြောရေးဆိုခွင့်ရှိသူ ကိုယ်စားလှယ်တစ်ဦးအား တောင်းဆိုခြင်း သို့မဟုတ် Riverside Health Center ရှိ လူနာကူညီဝန်ဆောင်မှုသို့ လူကိုယ်တိုင် သွားရောက်ပြီး အကျိုးခံစားခွင့်များအတွက် လျှောက်ထားခြင်း။

